

Gen

Chapter 24

Burmese Interlinear

Reference: Burmese Judson Bible (1835)

၈၇၇၁ အာဗြဟံ ၁၇၇၁ ကောင်းကဏ္ဍပေးတော်မူခဲ့ ၇၇၇၁ -နှင့်ထာဝရဘုရား ၆၇၇၁ -၌ထိုရက် ၅၇၇၁ ရောက်ခဲ့ ၄၇၇၁ အိုမင်းခဲ့ ၃၇၇၁ -နှင့်အာဗြဟံ 1
 H0085 H0853 H1288 H3068 H3117 H0935 H2204 H0085
 : ၂၇၇၁
 -၌အလုံးစုံ H3605

အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရှင်လှပီပြီထာဝရဘုရားသည်၊ အရာရာ၌ သူ့ကို ကောင်းကဏ္ဍပေးတော်မူပီပြီ

၁၇၇၁ -၇၇၁ -၌အလုံးစုံ ၂၇၇၁ -ထိုအုပ်စိုးသူ ၃၇၇၁ -၏သူအိမ် ၄၇၇၁ အကဏ္ဍအကဲ ၅၇၇၁ -၏သူကျန် ၆၇၇၁ -သို့ ၇၇၇၁ အာဗြဟံ ၈၇၇၁ -နှင့်ပရောဖက် 2
 H3605 H4910 H2205 H5650 H0413 H0085 H0559
 : ၉၇၇၁ ၁၀၇၇၁ -၏အကဲ ၁၁၇၇၁ -၏သင့်လက် ၁၂၇၇၁ -ပါ ၁၃၇၇၁ ထားပါ ၁၄၇၇၁ -သို့သူ
 H3409 H8478 H3027 H4994

အာဗြဟံသည်၊ မိမိအိမ်သားတို့တွင် အသက်ကြီး၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက်၊

၁၅၇၇၁ -နှင့်-၏ဘုရားသခင် ၁၆၇၇၁ -ထိုကောင်းကင် ၁၇၇၇၁ -၏ဘုရားသခင် ၁၈၇၇၁ -၌ထာဝရဘုရား ၁၉၇၇၁ -နှင့်ငါကျိန်ဆိုစမည်-သင့်ကို 3
 H0430 H8064 H0430 H3068 H7650
 ၂၀၇၇၁ ငါ ၂၁၇၇၁ -ထိုသူ ၂၂၇၇၁ -ထိုခါနုနိုလူမျိုး ၂၃၇၇၁ -မှသမီးများ ၂၄၇၇၁ -သို့ငါ့သားအတွက် ၂၅၇၇၁ ဇနီး ၂၆၇၇၁ သင်ယူရ ၂၇၇၇၁ -အ ၂၈၇၇၁ -ထိုသူ ၂၉၇၇၁ -ထိုမမြတ်ကြီး 4
 H0595 H1323 H0802 H3947 H3808 H0776
 : ၃၀၇၇၁ ၃၁၇၇၁ -၌သူအထံ ၃၂၇၇၁ နသေစာ
 H7130 H3427

သင်သည်၊ ငါနသေစာ ခါနုနိုအမျိုးသမီးတို့ တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊

၃၃၇၇၁ -သို့ငါ့သားအတွက် ၃၄၇၇၁ ဇနီး ၃၅၇၇၁ -နှင့်သင်ယူရ ၃၆၇၇၁ သင်သွားရ ၃၇၇၇၁ ငါ့ဆွေမျိုး ၃၈၇၇၁ -နှင့်-သို့ ၃၉၇၇၁ ငါ့ပြည် ၄၀၇၇၁ -သို့ 4
 H0802 H3947 H3212 H4138 H0413 H0776 H0413
 : ၄၁၇၇၁ ၄၂၇၇၁ -သို့ကုဇာန်
 H3327

ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သား ကုဇာန်အဘို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ ပခင်အောက်၌ထားပါပြီ။ ကောင်းကင်မမြတ်ကြီးအရှင် ဘုရားသခင်၊ ထာဝရဘုရားကို တိုင်တည်၍၊ ငါ့ကျိန်ဆိုစ ပါမည်ဟုဆို၏။

ကတုတ်	5							
-သို့လိုက်ရန်	-ထိုမိန်းမ	အလိုရှိ	မ	ဖဏ္ဍိကောင်းဖဏ္ဍိမည်	-ထိုကျွန်	-သို့သူ	-နှင့်ပဏ္ဍိတ၏	
H3212	H0802	H0014	H3808	H0194	H5650	H0413	H0559	
ကတုတ်								
-သို့	-၏သင့်သား	-ကို	ငါပဏ္ဍိတကောင်းရမည်လစာ	-ထိုပဏ္ဍိတကောင်း	ဤအရာ	-ထိုပဏ္ဍိ	-သို့	ငါ-၏နောက်
H0413		H0853	H7725	H7725	H2063	H0776	H0413	
					: ဝေပု	ကတုတ်	ကတုတ်	
					-မှထိုနရော	သင်ထွက်ခဲ့	-ထိုသူ	-ထိုပဏ္ဍိ
					H8033	H3318		H0776

ကျွန်ကလည်း၊ မိန်းမသည်ဤပဏ္ဍိသို့ ကိုယ်တော် ၏သားကို တဖန်ကျွန်တော်ခေါ်သွားရပါမည်လစာဟု မေးလသော်၊

ကတုတ်	ကတုတ်	ကတုတ်	ကတုတ်	ကတုတ်	ကတုတ်	ကတုတ်	ကတုတ်	6
ငါ့သား	-ကို	သင်ပဏ္ဍိ	-ထိုကဏ္ဍဌမ	-သို့သင့်	သတိထားပါ	အာဗဏ္ဍိ	-သို့သူ	-နှင့်ပဏ္ဍိတ၏
	H0853	H7725	H6435		H8104	H0085	H0413	H0559
								: ကမ္ဘာ
								-ထိုနရော
								H8033

အာဗဏ္ဍိက၊ ထိုပဏ္ဍိသို့ ငါ့သားကိုခေါ်၍ မသွား နှင့်။ သတိပဏ္ဍိတ။

ကတုတ်	7							
-နှင့်-မှပဏ္ဍိ	-၏ငါ့အဘ	-မှအိမ်	ငါ့ကိုယူခဲ့	-ထိုသူ	-ထိုကောင်းကင်	-၏ဘုရားသခင်	ထာဝရဘုရား	
H0776	H0001		H3947		H8064	H0430	H3068	
ကတုတ်								
-သို့သင့်အမျိုးအနွယ်	-၍ပဏ္ဍိ	-သို့ငါ	ကျိန်ဆို	-နှင့်-ထိုသူ	-သို့ငါ	မိန်တော်မူ	-နှင့်-ထိုသူ	-၏ငါ့ဆွမ်း
H2233	H0559		H7650			H1696		H4138
ကတုတ်								
-သို့သင့်ရှု	-၏သူကောင်းကင်တမန်	စလွတ်လိမ့်မည်	သူ	ဤအရာ	-ထိုပဏ္ဍိ	-ကို	ငါပေးမည်	
H6440	H4397	H7971	H1931	H2063	H0776	H0853	H5414	
				: ဝေပု	ကတုတ်	ကတုတ်	ကတုတ်	
				-မှထိုနရော	-သို့ငါ့သားအတွက်	ဖနီး	-နှင့်သင်ယူရ	
				H8033		H0802	H3947	

ငါ့အဘ၏အိမ်မှ၎င်း၊ ငါ့အမျိုးသားနရောပဏ္ဍိမှ ၎င်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပဏ္ဍိကို ငါပေးမည်ဟု၊ ငါ့အား ဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူ သော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှု၍ စလွတ်တော်မူ သဖြင့်၊ သင်သည်ထိုပဏ္ဍိမှ ငါ့သားဘို့ မယားကို ယူရလိမ့် မည်။

ကတုတ်	8							
-နှင့်သင်ကင်းလွတ်မည်	-၏သင့်နောက်	-သို့လိုက်ရန်	-ထိုမိန်းမ	အလိုရှိ	မ	-နှင့်-အကယ်		
H5352		H3212	H0802	H0014	H3808			
	: ကမ္ဘာ	ကတုတ်	ကတုတ်	ကတုတ်	ကတုတ်	ကတုတ်	ကတုတ်	
	-ထိုနရော	သင်ပို့	မ	ငါ့သား	-ကို	ကော်	ဤအရာ	-မှငါ့ကျိန်ဆိုခြင်း
	H8033	H7725	H3808		H0853	H7535	H2063	H7621

မိန်းမသည်သင်နှင့်အတူ မလိုက်လိုလျှင်၊ သင် သည်၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ငါ့သားကို ထိုပဏ္ဍိသို့ခေါ်၍ မသွားနှင့်ဟုဆိုပါ။

၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅
-၏သူသခင်	-၏အာဗပြာ	ပဓါင်	-၏အခက်	-၏သူလက်	-ကို	-ကို	-ထိုကျန်	-နွဲ့တင်လခေါ်
H0113	H0085	H3409	H8478	H3027	H0853	H5650		
			:၂၅၅၅	၂၅၅၅	-၂၅	၂၅	၂၅၅၅	
			ဤအရာ	-ထိုအရာ	-ကခြင်	-သို့သူ	-နွဲ့ကျန်ဆိုလခေါ်	
			H2088	H1697			H7650	

9

ကျန်သည် သခင်အာဗပြာ၏ ပဓါင်အခက်၌ လက်ကိုထား၍ ထိုအမှတ်ကျန်ဆိုလခေါ်။

-၂၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅
-နွဲ့အလုံးစုံ	-နွဲ့သွားလခေါ်	-၏သူသခင်	-မှကုလားအုပ်	ကုလားအုပ်	ဆယ်	-ထိုကျန်	-နွဲ့ယူလခေါ်	
H3605	H3212	H0113	H1581	H1581	H6235	H5650	H3947	
-၂၅	၂၅၅၅	-၂၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	
-သို့	-၏အာရုံနာဟရိမ်	-သို့	-နွဲ့သွားလခေါ်	-နွဲ့ထလခေါ်	-၂၅သူလက်	-၏သူသခင်	ကောင်းသခင်	
H0413	H0763	H0413	H3212		H3027	H0113	H2898	
								:၂၅၅၅
								-၏နာခေါ်
								H5152

10

ထိုကျန်သည်လည်း၊ မိမိသခင်၏ဥစ္စာစွဲသမျှကို စီရင်သေသူဖခြေ၍၊ သခင်၏ကုလားအုပ်စုထဲက၊ ကုလားအုပ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မသေပေဘဲဘာမိ တိုင်း၊ နာခေါ်မိ၍ ရောက်လခေါ်။

၂၅၅၅	၂၅၅၅	၂၅၅၅	-၂၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅
-သို့ထိုအချိန်	-ထိုရခေ	ရတောင်း	-သို့	-သို့ထိုမို	-မှအပခြ	-ထိုကုလားအုပ်	-နွဲ့ဒူးထောက်စလခေါ်	
H6256	H4325	H0875	H0413		H2351	H1581	H1288	
								:၂၅၅၅
								-ထိုရခေပသူမ
								H7579
								ထွက်
								H3318
								-သို့ထိုအချိန်
								H6256
								ညနခေ
								H6153

11

မိန်းမများရခေပသခင် ညဦးယံအချိန်၌၊ မိမိပြု၍ ရတောင်းနားမှာ ကုလားအုပ်တို့ကို ဝပ်စပေးလျှင်၊

၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅
-သို့ငါ့ရခေ	-ပါ	ကျဖြတ်တေမူပါ	အာဗပြာ	-၏ငါ့သခင်	-၏ဘုရားသခင်	ထာဝရဘုရား	-နွဲ့ပခြာလခေါ်	
H6440	H4994		H0085	H0113	H0430	H3068	H0559	
			:၂၅၅၅	၂၅၅၅	၂၅	၂၅၅၅	၂၅၅၅	၂၅၅၅
			အာဗပြာ	-၏ငါ့သခင်	-နွဲ့	ကျေးဇူးတင်	-နွဲ့ပပြာ	-ထိုယနခေ
			H0085	H0113				H3117

12

အကျွန်ုပ်၏သခင်၊ အာဗပြာ၏ ဘုရားသခင် ထာဝရဘုရား ယနခေ အကျွန်ုပ်အကံကြို ထမခြောက်စေ၍၊ အကျွန်ုပ်၏သခင် အာဗပြာ၌ ကျေးဇူးပပြာမူပါဟု၊ အကျွန်ုပ်ဆုတောင်းပါ၏။

၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅	၂၅၅၅
ထွက်လာ	-ထိုမို	-၏လူ	-နွဲ့သမီးများ	-ထိုရခေ	စမ်း	-ကခြင်	ရပ်နခေါ်	ငါ
H3318		H0376	H1323	H4325			H5324	H0595
								H2009
								:၂၅၅၅
								ရခေ
								H4325
								-သို့ရခေပရန်
								H7579

13

အကျွန်ုပ်သည်၊ ဤရတောင်းနားမှာ ရပ်နခေါ်၊ ထိုမိမိသတို့ သမီးတို့သည်၊ ရခေပခြင်းငါ့လာကခြာ၌ တွင်၊

-လှ [H3537](#) ကဘ [H3381](#) ကဘ [H3381](#) ကဘ [H3381](#) ကဘ [H3381](#) ကဘ [H3381](#) ကဘ [H3381](#) 18
 -အပေါ် -၏သူမှအိုး -နှင့်ချလ၏ -နှင့်အမကြံပြုရေး -၏ငါ့သခင် သဘက်ပါ -နှင့်ပခြေလ၏

:ကဘ [H8248](#) ကဘ [H3027](#)
 -နှင့်သူကိုသဘက်စလ၏ -၏သူမှလက်

မိန်းမက၊ သဘက်ပါလ၏အရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမကြံရဘူးကို ချ၍၊ ရကေပ ပေးလ၏။

ဝဘ [H7579](#) ဝဘ [H1581](#) ဝဘ [H1571](#) ဝဘ [H0559](#) ဝဘ [H8248](#) ဝဘ [H3615](#) 19
 ငါခပ်မည် -သို့သင့်ကုလားအုပ်အတွက် -လည်း -နှင့်ပခြေလ၏ -သို့သူကိုသဘက်စရန် -နှင့်ပခြေလ၏

:ကဘ [H8354](#) ကဘ [H3615](#) ကဘ [H3615](#) ကဘ [H5704](#)
 -သို့သဘက်ရန် သူတို့ပခြေ -အကယ် -သို့

ရကေပပေးပြီးလျှင်၊ သင်၏ကုလားအုပ်တို့သည် လည်း၊ ဝစွာ သဘက်စရာဘို့ရခေပ်ပါမည်ဟု ဆိုသည် အတိုင်း၊

-လှ [H0413](#) ကဘ [H5750](#) ကဘ [H7323](#) ကဘ [H8268](#) ကဘ [H0413](#) ကဘ [H3537](#) ကဘ [H6168](#) ကဘ [H8268](#) 20
 -သို့ ထပ် -နှင့်ပခြေလ၏ -ထိုရကေပ -သို့ -၏သူမှအိုး -နှင့်သွန်လ၏ -နှင့်အမကြံပြုရေး

:ဝဘ [H1581](#) ဝဘ [H3605](#) ဝဘ [H7579](#) ဝဘ [H7579](#) ဝဘ [H0875](#)
 -၏သူကုလားအုပ် -သို့အလုံးစုံ -နှင့်ခပ်လ၏ -သို့ခပ်ရန် -ထိုရကေပ

အလျင်အမကြံဘူး၌ရှိသော ရကေပတိုက်ခွက် ထဲ၌ လောင်းပြီးလျှင်၊ တဖန်ခပ်ခင်းငါ့ ရကေပသို့ပခြေ၍၊ ကုလားအုပ်အဘို့ ရခေပ်လ၏။

ကဘ [H3068](#) ကဘ [H3068](#) ကဘ [H3045](#) ကဘ [H3045](#) ကဘ [H3045](#) ကဘ [H7583](#) ကဘ [H0376](#) 21
 ထာဝရဘုရား -ထိုအောင်မငြိစတေမဲ့မဲ့လ၏ -သို့သိရန် ဆိတ်ဆိတ်နေ -သို့သူမ အံ့ဩလ၏ -နှင့်ထိုလူ

:ကဘ [H3808](#) ကဘ [H1870](#)
 မ -အကယ် -၏သူလမ်း

ယောက်ျားသည် ထိုမိန်းမကို အံ့ဩ၍၊ မိမိ ရောက်လာသော အမှုကို ထာဝရဘုရားပူဇော်တော်မူသည်၊ မမူသည်ကို သိလို၍၊ တိတ်ဆိတ်စွာ နလ၏။

ဝဘ [H5141](#) ဝဘ [H0376](#) ဝဘ [H3947](#) ဝဘ [H8354](#) ဝဘ [H1581](#) ဝဘ [H3615](#) ဝဘ [H1961](#) 22
 နှာကွင်း -ထိုလူ -နှင့်ယူလ၏ -သို့သဘက်ရန် -ထိုကုလားအုပ် ပြီးစီးက -ထိုသည့်အခါ -နှင့်ဖခြေလ၏

ဝဘ [H2091](#) ဝဘ [H6235](#) ဝဘ [H3027](#) ဝဘ [H3027](#) ဝဘ [H8147](#) ဝဘ [H4948](#) ဝဘ [H1235](#) ဝဘ [H2091](#)
 ရှေ့ ဆယ် -၏သူမှလက် -အပေါ် လက်ကောက် -နှင့်နှစ် -၏သူအလေးချိန် ဗက် ရှေ့

:ဝဘ [H4948](#)
 -၏သူတို့အလေးချိန်

ကုလားအုပ်များကို ရသေ့သက်စပေးသော နောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရှေ့နှော့ဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရှေ့လက်ကောက်တရံကို ထုတ်၍၊

ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	23
-၏သင့်အဘ	-၏အိမ်	-ထိုရှိလော	-သို့ငါ	-ပါ	ပဖြာပါ	သင်	မည်သူ	-၏သမီး	-နှင့်ပဖြာလော
H0001		H3426		H4994	H5046		H4310	H1323	H0559

: ᐱᐱᐱᐱ ᐱᐱᐱᐱ ᐱᐱᐱᐱ
-သို့ညဉ့်အိပ်ရန် -သို့ငါတို့ နရော
[H4725](#)

သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကို ပဖြာပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခို စရာအရပ်ရှိသလောဟု မေးလေသော်။

ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	24
ဖွားမြင်ခဲ့	-ထိုသူ	-၏မိလကာ	-၏သား	ငါ	-၏ဗသွေလေ	-၏သမီး	-သို့သူ	-နှင့်ပဖြာလော	
H3205		H4435		H0595		H1323	H0413	H0559	

: ᐱᐱᐱᐱᐱᐱ
-သို့နာခေါ
[H5152](#)

မိန်းမက၊ ကျွန်ုပ်သည် နာခေါ၏မယားမိလခါ ဘွားမြင်သော၊ ဗသွေလေ၏သမီးဖြစ်သည်ဟူ၍၎င်း၊

ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	25
နရော	-လည်း	-နှင့်ငါတို့	များစွာ	စားကျက်	-လည်း	ကောက်ရိုး	-လည်း	-သို့သူ	-နှင့်ပဖြာလော
H4725	H1571			H4554	H1571	H8401	H1571	H0413	H0559

: ᐱᐱᐱᐱ
-သို့ညဉ့်အိပ်ရန်

ကျွန်ုပ်တို့၌ မကြံခမြင်များ၊ စားဘွယ်သောက် ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ၍၎င်း ဆိုလော၏။

: ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	26
-သို့ထာဝရဘုရား	-နှင့်ဦးချလော	-ထိုသူ	-နှင့်ဦးညွတ်လော	
H3068	H7812	H0376	H6915	

ထိုအခါယောက်ျားသည် ဦးညွတ်ချ၍ ထာဝရ ဘုရားကိုကိုးကွယ်လျက်၊

ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	27
အာဗပြံ	-၏ငါ့သခင်	-၏ဘုရားသခင်	-၏ထာဝရဘုရား	ကောင်းကျိုးပြုပေးခြင်းခံသော	-နှင့်ပဖြာလော	
H0085	H0113	H0430	H3068	H1288	H0559	

ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ	ᐱᐱᐱᐱ
-၌ထိုလမ်း	ငါ	-၏ငါ့သခင်	-မှနှင့်	-နှင့်-၏သူသစုစာ	-၏သူကျေးဇူးတော်	စွန့်ပစ်ခဲ့	မ	-ထိုသူ
H1870	H0595	H0113		H0571				H3808

: ᐱᐱᐱᐱ ᐱᐱᐱᐱ ᐱᐱᐱᐱ ᐱᐱᐱᐱ ᐱᐱᐱᐱ
-၏ငါ့သခင် -၏သူအစ်ကို အိမ် ထာဝရဘုရား ၎င်းကိုဦးဆောင်ခဲ့
[H0113](#) [H0251](#) [H3068](#) [H5148](#)

ကရုဏာ၊ သစုစာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗပြံ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ လမ်းမှာ သွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မကြံဆို၏။

:ကလံးက	ဝဲးကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	28
တြိအရာများ	-ကဲးသိုထိုစကားများ	-၏သူမအမိ	-သိုအိမ်	-နှင့်ပတြိလ၏	-ထိုမိန်းငယ်	-နှင့်ပတြိလ၏	
H0428	H1697	H0517		H5046	H5291	H7323	

သတို့သမီးသည်လည်းပတြိ၍ အမိ၏အိမ်၌ ဤအရာများကို ကတြိပတြိလ၏။

ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	29
-ထိုအပတြိ	-ထိုလူ	-သို	လာဗန်	-နှင့်ပတြိလ၏	လာဗန်	-နှင့်-၏သူနာမ	အစ်ကို	-နှင့်-သိုရိဗကာ
H2351	H0376	H0413		H7323		H8034	H0251	H7259

:ပတြိက	ကဲးက	
-ထိုစမ်း	-သို	
	H0413	

ရဗေကကဲး၌ လာဗန်အမည်ရှိသော မောင် တယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရတွင်း သိုပတြိ၏။

ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	30
-၏သူနာမ	-၏လက်	-အပေါ်	-ထိုလက်ကောက်	-နှင့်-ကို	-ထိုကွင်း	-ကို	-ကဲးသိုမတြိ	-နှင့်ပတြိလ၏	
H0269	H3027			H0853	H5141	H0853	H7200	H1961	

ကဲးက								
-သိုငါ	ပတြိခဲ	-ကဲးသိုထိုသို	-၍ပတြိ	-၏သူနာမ	-၏ရိဗကာ	-၏စကား	-ကို	-နှင့်-ကဲးသိုကတြိလ၏
H0413	H1696	H3541	H0559	H0269	H7259	H1697	H0853	H8085

:ပတြိက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက
-ထိုစမ်း	-ကတြိ	-ထိုကုလားအုပ်	-ကတြိ	ရပ်	-နှင့်ကတြိပါ	-ထိုလူ	-သို	-နှင့်လာလ၏	-ထိုလူ
		H1581		H5975	H2009	H0376	H0413	H0935	H0376

သူသည်နာဆဲကိုင်း၊ နမလက်၌ လက်ကောက် ကိုင်း မတြိ၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို ပတြိသည်ဟု၊ နမရဗေကကဲးဆိုသော စကားကို ကတြိသော အခါ၊ ရတွင်း၌ ကုလားအုပ်အနားမှာရပ်နေသော ယောက်ျားထံသို ရောက်သောအခါ၊

ကဲးက	ကဲးက	31						
-၌ထိုအပတြိ	သင်ရပ်	အဘယ်ကတြိ	-၏ထာဝရဘုရား	ကောင်းကီပြေးခင်းခံသော	ဝင်ပါ	-နှင့်ပတြိလ၏		
H2351	H5975	H4100	H3068	H1288	H0935	H0559		

:ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက
-သိုထိုကုလားအုပ်	-နှင့်နရော	-ထိုအိမ်	ငါပတြိဆင်ခဲ	-နှင့်ငါ
H1581	H4725		H6437	H0595

ထာဝရဘုရားကောင်းကီပြေးတော်မူသော သူ၊ ကျွန်ုပ်အိမ်သို ဝင်ပါလော့။ ပတြိ၌အဘယ်ကတြိ ရပ်နေ သနည်း။ အိမ်ကိုင်း၊ ကုလားအုပ် များနရောအရပ်ကို ကြိမ်း၊ ကျွန်ုပ်ပတြိပါပတြိဆိုသဖြင့်၊

ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	32
-နှင့်စားကျက်	ကောက်ရိုး	-နှင့်ပေးလ၏	-ထိုကုလားအုပ်	-နှင့်ပတြိလ၏	-ထိုအိမ်	-ထိုလူ	-နှင့်ဝင်လ၏	
H4554	H8401	H5414	H1581			H0376	H0935	

:ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက	ကဲးက
-နှင့်သူ	-ထိုသူ	-ထိုလူများ	-နှင့်-၏ခတြိ	-၏သူခတြိ	-သိုဆေးရန်	-နှင့်ရေ	-သိုထိုကုလားအုပ်
H0854		H0376	H7272	H7272	H7364	H4325	H1581

ယောက်ျားကိုအိမ်သိုသွင်း၍ ကုလားအုပ်တို့ တန်ဆာကို ချွတ်ပိုမူ၊ သူတို့အားမတြိခတြိနှင့်စားစရာ ကို ပေး၏။ ယောက်ျားခတြိ လိုက်သော သူတို့ခတြိဆေးဘို ရေကိုလည်းပေးလ၏။

ငါ့အဘ၏အိမ်၊ ငါ့အမျိုးသားချင်းတို့ထံသို့ သွား၍၊ ငါ့သားဘို့ မယားကို ယူရမည်ဟု အကျွန်ုပ်ကို ကျိန်ဆိုစေ၏။

:၇၇၈	ကဗျာ	၇၇၈	-လ	၇၇၈	၇၇၈	-လ	၇၇၈	39
ငါ့-၏နောက်	-ထိုမိန်းမ	သူမသွားမည်	မ	ဖဏ္ဍိကောင်းဖဏ္ဍိမည်	-၏ငါ့သခင်	-သို့	-နှင့်ငါပဋိပက္ခ၏	
	H0802	H3212	H3808	H0194	H0113	H0413	H0559	

အကျွန်ုပ်ကလည်း၊ မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင်ကိုမေးလေသော်၊

ကလေး	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	40
စလွတ်တစ်မူလိမ့်မည်	-သို့သူရှု	ငါကျင်လည်ခဲ့	-ထိုသူ	ထာဝရဘုရား	-သို့ငါ	-နှင့်ပဋိပက္ခတစ်မူလ၏		
H7971	H6440	H1980		H3068	H0413	H0559		
ကဗျာ	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	
ဇနီး	-နှင့်သင်ယူရ	-၏သင့်လမ်း	-နှင့်အဆင်မပြေစတော်မူမည်	-နှင့်သင်	-၏သူကောင်းကင်တမန်			
H0802	H3947	H1870		H0854	H4397			
			:၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	
			-၏ငါ့အဘ	-နှင့်-မှအိမ်	-မှငါ့ဆွေမျိုး	-သို့ငါ့သားအတွက်		
			H0001		H4940			

သခင်က၊ အကငြိထာဝရဘုရားသခင်ရှုတော်မူ၍ ငါ့သွားလာ၏၊ ထိုဘုရားသည် မိမိကောင်းကင်တမန် ကို သင်နှင့်အတူစလွတ်၍၊ သင်သွားသောအမှုကို ပုဏ္ဏားတစ်မူသဖွယ်၊ ငါ့အမျိုးသားချင်း၊ ငါ့အဘ၏အိမ်ထဲ က ငါ့သားဘို့ မယားကိုယူရမည်။

-ဝေ	၇၇၈	-လ	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	41
-နှင့်-အကယ်	ငါ့ဆွေမျိုး	-သို့	သင်ရောက်	-ထိုကငြိ	-မှငါ့ကျိန်ဆိုခြင်း	သင်ကင်းလွတ်မည်	ထိုအခါ	
	H4940	H0413	H0935		H0423	H5352		
		:၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	
		-မှငါ့ကျိန်ဆိုခြင်း	ကင်းလွတ်သော	-နှင့်သင်ဖဏ္ဍိမည်	-သို့သင့်	သူတို့ပေး	မ	
		H0423		H1961		H5414	H3808	

ငါ့အမျိုးသားချင်းတို့ထံသို့ရောက်သောအခါ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေ။ ထိုသူတို့သည်မိန်းမကိုမပေးသော်လည်း၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေမည်ဟု ပဋိပက္ခ၏။

၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	42
-၏ငါ့သခင်	-၏ဘုရားသခင်	ထာဝရဘုရား	-နှင့်ငါပဋိပက္ခ	-ထိုစမ်း	-သို့	-ထိုယနေ	-နှင့်ငါရောက်ခဲ့		
H0113	H0430	H3068	H0559		H0413	H3117	H0935		
:၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	
-အပစ်သို့မ	သွား	ငါ	-ထိုသူ	ငါလမ်း	အဆင်မပြေစေသော	-ပါ	ကိုယ်တော်ရှိ	-အကယ်	အာဗဗြံ
	H1980	H0595		H1870		H4994	H3426		H0085

ကျွန်ုပ်သည်ယနေရောင်သို့ ရောက်ပါပြီလျှင်၊ ကျွန်ုပ်သခင် အာဗဗြံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ရောက်လာသော အမှုကို ယခုပုဏ္ဏားတစ်မူလျှင်၊

၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	43
-ထိုထွက်လာသော	-ထိုမိန်းမ	-နှင့်ဖဏ္ဍိပဋိပက္ခ	-ထိုရေ	စမ်း	-ကငြိ	ရပ်နေ၏	ငါ	ကငြိပါ	
H3318	H5959	H1961	H4325			H5324	H0595	H2009	
:၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	၇၇၈	
-မှသင့်အိုး	ရေ	အနည်းငယ်	-ပါ	ငါ့ကိုသောက်စေပါ	-သို့သူမ	-နှင့်ငါပဋိပက္ခ	-သို့ခပ်ရန်		
H3537	H4325	H4592	H4994	H8248	H0413	H0559	H7579		

အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ၍၊ ရေခပ် ခြင်းငါ လာသော အကငြိသမီးကညာကို၊ ကျွန်ုပ်သခင် ဘို့ သင်၏ရေဘူး၌ရေအနည်းငယ်ကို ပေးပါဟုတောင်း သော်၊

၍ကုသ်း	ဝဲကုသ်း	ကုသ်း	ဝဲကုသ်း	ကုသ်း	ဝဲကုသ်း	ကုသ်း	ဝဲကုသ်း	52
-န့ဉ်းခါးလၢ	သ့တို-၏စကား	-ကို	-၏အစာပဲ	ကျွန်	ကဲးလၢ	-ထိုသည့်အခါ	-န့ဉ်းဖဲလၢ	
H7812	H1697	H0853	H0085	H5650	H8085		H1961	

:ကုသ်း	ကုသ်း
-သိုထာဝရဘုရား	-သိုထိုမဲကဲး
H3068	H0776

ထိုစကားကိုကဲးလၢ၊ အစာပဲကျွန်သည့် ဦးညွတ်ချၢ၊ ထာဝရဘုရားကို ကိုးကွယ်ပီမဲး။

ကဲး	ကဲး	ကဲး	ကဲး	ကဲး	ကဲး	ကဲး	ကဲး	53
-သိုရဲမက	-န့ဉ်းပဲးလၢ	-န့ဉ်းအဝတ်	ရဲ	-န့ဉ်းတန်ဆာ	ဝဲ	တန်ဆာ	-ထိုကျွန်	-န့ဉ်းထုတ်ယူလၢ
H7259	H5414		H2091	H3627	H3701	H3627	H5650	H3318

:ကဲး	ကဲး	ကဲး	ကဲး
-န့ဉ်းသိုသူမအမိ	-သိုသူမအစ်ကို	ပဲးခဲ	-န့ဉ်းလက်ဆောင်
H0517	H0251	H5414	H4030

ဝဲလၢ၊ ရဲလၢ၊ အဝတ်တန်ဆာများကို ထုတ်၍ ရဲမကကဲးပဲး၏။ သူ၏အမိ၊ မောင်အားလည်း၊ အဘိုးထိုက်သခဲ လက်ဆောင်ကိုပဲး၏။

ကဲး	ကဲး	ကဲး	ကဲး	ကဲး	ကဲး	ကဲး	54
-န့ဉ်းညဉ်းအိပ်ကဲး	-န့ဉ်းသူ	-ထိုသူ	-န့ဉ်းထိုလူများ	သူ	-န့ဉ်းသခဲကဲး	-န့ဉ်းစားကဲး	
			H0376	H1931	H8354	H0398	

:ကဲး	ကဲး	ကဲး	ကဲး	ကဲး
-သိုငါသခဲ	ငါ့ကိုလွတ်ကဲး	-န့ဉ်းပဲးလၢ	-ခဲထိုန့ဉ်း	-န့ဉ်းထကဲး
H0113	H7971	H0559	H1242	

သူန့ဉ်းသူ၏အဘခဲအပဲးတိုသည့်၊ စား သခဲကဲး ညဉ်းကို လွန်စပီမဲး၊ န့ဉ်းယံၣ်ထလျက်၊ ကျွန်ုပ်သည့်၊ သခဲထံသိုပဲးရဲမကတိုဆဲး။

ကဲး	ကဲး	ကဲး	ကဲး	ကဲး	ကဲး	ကဲး	55
သိုမဟုတ်	ရက်	-န့ဉ်းငါတို	-ထိုမိန်းငယ်	နပဲးစ	-န့ဉ်း-၏သူမအမိ	-၏သူမအစ်ကို	-န့ဉ်းပဲးကဲး
	H3117	H0854	H5291	H3427	H0517	H0251	H0559

:ကဲး	ကဲး	ကဲး
သူမသွားပါစ	-၏နကဲး	ဆယ်
H3212		H6218

မောင်န့ဉ်းအမိက၊ မိန်းမကလဲးသည့်၊ ကျွန်ုပ်တို ထံမှာ၊ ဆယ်ရက်ခဲလဲးနပဲးစခဲး။ နကဲးမှာ၊ သူ့ကိုသွားပါစမဲးညဉ်း ဆိုကဲး။

ကဲး	ကဲး	ကဲး	ကဲး	ကဲး	ကဲး	ကဲး	56
အောင်မဲးစတဲးမဲး	-န့ဉ်းထာဝရဘုရား	ငါ့ကို	သင်တိုန့ဉ်းန့ဉ်းကဲး	မ	-သိုသူတို	-န့ဉ်းပဲးလၢ	
	H3068	H0853	H0309	H0408	H0413	H0559	

:ကဲး	ကဲး	ကဲး	ကဲး
-သိုငါသခဲ	-န့ဉ်းငါသွားပါစ	ငါ့ကိုလွတ်ကဲး	ငါ့လဲး
H0113	H3212	H7971	H1870

ထိုသူကလဲး၊ ကျွန်ုပ်ကို မဆဲးတားပါန့ဉ်း။ ထာဝရဘုရားသည့်၊ ကျွန်ုပ်ရဲမကလဲးသခဲအမုကို ပဲးစတဲးမဲးပီမဲး၊ ကျွန်ုပ်သည့် သခဲထံသို သွားရဲသခဲ အခွင့်ကို ပဲးပါစတိုဆိုလျက်။

: ၵၢ	ၵၢ	ၵၢ	ၵၢ	ၵၢ	ၵၢ	ၵၢ	57
- ၵၢ	- ၵၢ						
H6310	H0853	H7592	H5291	H7121	H0559		

သူတို့က၊ မိန်းကလေးကိုခေါ်၍၊ သူ့အလိုကို မေးပါဦးမည်ဟု ဆိုသည်နှင့်၊

ၵၢ	ၵၢ	58						
ၵၢ	- ၵၢ	- ၵၢ	ၵၢ	- ၵၢ	- ၵၢ	- ၵၢ	- ၵၢ	
H2088	H0376	H3212	H0413	H0559	H7259	H7121		
					: ၵၢ	ၵၢ		
					ၵၢ	- ၵၢ		
					H3212	H0559		

ရမေကုကကိုခေါ်၍ သင်သည်ဤလူနှင့်အတူ ယခုလိုက်မည်လောဟု မေးသောအခါ၊ ကျွန်ုပ်လိုက်ပါမည် ဟုဆို၏။

ၵၢ	59							
ၵၢ	- ၵၢ	- ၵၢ	- ၵၢ	- ၵၢ	ၵၢ	- ၵၢ	- ၵၢ	
H5650	H0853	H3243	H0853	H0269	H7259	H0853	H7971	
					: ၵၢ	ၵၢ	ၵၢ	
					- ၵၢ	- ၵၢ	- ၵၢ	
					H0376	H0853	H0085	

သို့ဖြစ်၍၊ မိမိနှစ်ယောက်နှင့် သူ၏အထိန်းကို၎င်း၊ အာဗဟံကျွန်နှင့် သူ၏လူတို့ကို၎င်း လွတ်လိုက် ကြ၏။

ၵၢ	60							
ၵၢ	ၵၢ	ၵၢ	- ၵၢ	- ၵၢ	ၵၢ	- ၵၢ	- ၵၢ	
H1961	H0269	H0559	H0559	H7259	H0853	H1288		
	: ၵၢ	ၵၢ	ၵၢ	ၵၢ	ၵၢ	ၵၢ	ၵၢ	
	- ၵၢ	ၵၢ	- ၵၢ	- ၵၢ	- ၵၢ	ၵၢ	- ၵၢ	
	H8130	H8179	H0853	H2233	H3423	H7233	H0505	

ရမေကုကကိုလည်း၊ သင်သည် ကျွန်ုပ်တို့၏နှစ်ယောက်ဖြစ်၏။ အသောင်းအသိန်းတို့၏အမိဖြစ်ပစသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကို အစိုးရပစသောဟု ကောင်းကီးပြေးကြ၏။

ၵၢ	61							
- ၵၢ	ၵၢ	- ၵၢ						
H3212	H1581		H7392	H5291	H7259			
		: ၵၢ	ၵၢ	ၵၢ	ၵၢ	ၵၢ	ၵၢ	
		- ၵၢ	ၵၢ	- ၵၢ	- ၵၢ	- ၵၢ	- ၵၢ	
		H3212	H7259	H0853	H5650	H3947	H0376	

ရမေကုနှင့်သူ၏မိန်းမငယ်တို့သည်ထ၍၊ ကုလားအုပ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူ လိုက်ကြ၏။ ထိုသို့ အာဗဟံကျွန်သည် ရမေကုကို ဆောင်သူ သွားလ၏။

: ၵၢ	ၵၢ	ၵၢ	ၵၢ	ၵၢ	ၵၢ	ၵၢ	ၵၢ	62
- ၵၢ	- ၵၢ	ၵၢ	- ၵၢ	- ၵၢ	- ၵၢ	ၵၢ	- ၵၢ	
H5045	H0776	H3427	H1931	H0883	H0935	H0935	H3327	

ထိုအခါ တောင်ပိုင်းအတွင်း၌ နသော ကုလားအုပ်သည်၊ ဗရေလဟဲရေလမ်းဖြင့် ရောက်လာသည် ဖြစ်၍၊

၆၃
 ဝိညာဉ် - နှစ်မြတ်တော်လေး [H5375](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H3318](#)
 - နှစ်မြတ်တော်လေး [H5375](#) - နှစ်မြတ်တော်လေး [H3318](#)

: ဝိညာဉ် ဝိညာဉ်
 လာနု ကုလားအုပ်
[H0935](#) [H1581](#)
 - နှစ်မြတ်တော်လေး [H2009](#) - နှစ်မြတ်တော်လေး [H7200](#)

ညဦးအချိန်၌ ဆင်ခြင်လိုသောငှါ၊ တစ်အရပ် သို့ထွက်သွား၍၊ မြတ်ကဏ္ဍိလျှင်၊ ကုလားအုပ်များ လာသည်ကို မပြုလေ၏။

၆၄
 ဝိညာဉ် - နှစ်မြတ်တော်လေး [H5307](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H3327](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H0853](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H7200](#)
 - နှစ်မြတ်တော်လေး [H5307](#) - နှစ်မြတ်တော်လေး [H3327](#) - နှစ်မြတ်တော်လေး [H0853](#) - နှစ်မြတ်တော်လေး [H7200](#)

: ဝိညာဉ် ဝိညာဉ်
 - ကုလားအုပ် - မှအပေါ်
[H1581](#)

ရုဗေကုကသည်လည်း၊ မြတ်ကဏ္ဍိလျှင် ကုလားအုပ်အပေါ်မှဆင်းပီလျှင်၊

၆၅
 ဝိညာဉ် - နှစ်မြတ်တော်လေး [H1980](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H1976](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H0376](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H4310](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H5650](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H0413](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H0559](#)
 - နှစ်မြတ်တော်လေး [H1980](#) - နှစ်မြတ်တော်လေး [H1976](#) - နှစ်မြတ်တော်လေး [H0376](#) - နှစ်မြတ်တော်လေး [H4310](#) - နှစ်မြတ်တော်လေး [H5650](#) - နှစ်မြတ်တော်လေး [H0413](#) - နှစ်မြတ်တော်လေး [H0559](#)

ဝိညာဉ် - နှစ်မြတ်တော်လေး [H6809](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H3947](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H0113](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H1931](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H5650](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H0559](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H7125](#)
 - နှစ်မြတ်တော်လေး [H6809](#) - နှစ်မြတ်တော်လေး [H3947](#) - နှစ်မြတ်တော်လေး [H0113](#) - နှစ်မြတ်တော်လေး [H1931](#) - နှစ်မြတ်တော်လေး [H5650](#) - နှစ်မြတ်တော်လေး [H0559](#) - နှစ်မြတ်တော်လေး [H7125](#)
 : ဝိညာဉ်
 - နှစ်မြတ်တော်လေး [H3680](#)

ကျွန်ုပ်တို့ကို ကျင့်ခြင်းငှါ၊ တစ်ဦးလာသော ထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ုပ်တို့မေးလေသော်၊ ကျွန်ုပ်တို့ ထိုသူသည် ကျွန်ုပ်တို့သခင်ဖြစ်ပါ၏ဟု ပြောဆို သောကားကိုကပြလျှင်၊ ရုဗေကုကသည် မျက်နှာဖုံးကို ယူ၍ ဖုံးလှောင်၏။

၆၆
 : ဝိညာဉ် ဝိညာဉ် ဝိညာဉ် ဝိညာဉ် ဝိညာဉ် ဝိညာဉ် ဝိညာဉ်
 ပုဒ် - ထိုသူ - ထိုအရာများ အလုံးစုံ - ကို - သို့ကဏ္ဍိ - ထိုကျွန် - နှစ်မြတ်တော်လေး
[H1697](#) [H3605](#) [H0853](#) [H3327](#) [H5650](#)

ကျွန်ုပ်တို့သည်၊ မိမိပုဂ္ဂိုလ်တို့ကို ကဏ္ဍိ အား ကပြပြောပြပါ။

၆၇
 ဝိညာဉ် - နှစ်မြတ်တော်လေး [H1961](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H7259](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H0853](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H3947](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H0517](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H8283](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H0168](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H3327](#) ဝိညာဉ် - နှစ်မြတ်တော်လေး [H0935](#)
 - နှစ်မြတ်တော်လေး [H1961](#) - နှစ်မြတ်တော်လေး [H7259](#) - နှစ်မြတ်တော်လေး [H0853](#) - နှစ်မြတ်တော်လေး [H3947](#) - နှစ်မြတ်တော်လေး [H0517](#) - နှစ်မြတ်တော်လေး [H8283](#) - နှစ်မြတ်တော်လေး [H0168](#) - နှစ်မြတ်တော်လေး [H3327](#) - နှစ်မြတ်တော်လေး [H0935](#)

ဝိညာဉ် : ဝိညာဉ် ဝိညာဉ် ဝိညာဉ် ဝိညာဉ် ဝိညာဉ် ဝိညာဉ် ဝိညာဉ်
 - နှစ်မြတ်တော်လေး [H0517](#) - နှစ်မြတ်တော်လေး [H0517](#) - နှစ်မြတ်တော်လေး [H3327](#) - နှစ်မြတ်တော်လေး [H5162](#) - နှစ်မြတ်တော်လေး [H0157](#) - နှစ်မြတ်တော်လေး [H0802](#)
 - နှစ်မြတ်တော်လေး [H0517](#) - နှစ်မြတ်တော်လေး [H0517](#) - နှစ်မြတ်တော်လေး [H3327](#) - နှစ်မြတ်တော်လေး [H5162](#) - နှစ်မြတ်တော်လေး [H0157](#) - နှစ်မြတ်တော်လေး [H0802](#)

ကဏ္ဍိသည် မိမိအမိစရာ၏ တံသို့ ရုဗေကုက ကို ဆောင်ယူ၍ စုံဘက်လှောင်၏။ ရုဗေကုကကိုချစ်နှစ်မို့ ဩဖဋ္ဌိ၊ အမိသသောအမှု၌ သက်သာခြင်းသို့ ရောက် လေ၏။